

နိုင်ငံရေးဖိနှိပ်မှုများကို သတင်းအမှောင်ချရန်အတွက် ပျော်ပွဲရွှင်ပွဲများကို စစ်ကောင်စီ အားပေးကျင်းပနေ



စာမျက်နှာ (၂) သို့

“ INSIDE ”

စစ်ကောင်စီတပ်ဖွဲ့ဝင်များ DRONE ဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပွဲတော်များတွင် DRONE ဖြင့် ရိုက်ကူးရေးလုပ်ခြင်းကို အာဏာပိုင် များတားမြစ် စာမျက်နှာ (၄) သို့

ကော့ကရိတ်နှင့် ကျိုက်မရောတို့တွင် မူးယစ်ဆေးပြားနှင့် ဘိန်းစာရွက်သုံးစွဲမှု မြင့်တက်လာ စာမျက်နှာ (၅) သို့

အာဏာသိမ်းတစ်နှစ်ပြည့် တိတ်ဆိတ်ခြင်းသပိတ် မပြုလုပ်ကြရန် စစ်ကောင်စီက ဖိအားပေး စာမျက်နှာ (၆) သို့

CCTV တပ်ဆင်ပြီး ပြည်သူတို့၏ လှုပ်ရှားမှုကို (၂၄) နာရီ စောင့်ကြည့် စာမျက်နှာ (၇) သို့

မွန်လူငယ်မူဝါဒတွင် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရန်ပါရှိ စာမျက်နှာ (၈) သို့

စစ်ကောင်စီက ညအချိန်ရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင် လာသဖြင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွား



ဇန်နဝါရီ ၁၈၊ ၂၀၂၂

မွန်ပြည်နယ်ရှိ မြို့ကြီးအတော်များများတွင် ဒေသခံကာကွယ်ရေး (People Defense Force-PDF) အဖွဲ့ဝင်များနှင့် အာဏာရှင်လက်အောက်တွင် အလုပ်လုပ်ရန်ငြင်းဆန်ခြင်း (Civil Disobedience Movement - CDM) တွင် ပါဝင်သူများကို ရှာဖွေရန်ဟုဆိုကာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ညအချိန်ရှာဖွေမှုများကို ဆက်တိုက်လုပ်လာသဖြင့် ပြည်သူလူထုအကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

စာမျက်နှာ (၃) သို့

နိုင်ငံရေးဖိနှိပ်မှုများကို သတင်းအမှောင်ချရန်အတွက် ပျော်ပွဲရွှင်ပွဲများကို စစ်ကောင်စီ အားပေးကျင်းပနေ



ဇန်နဝါရီ ၁၅၊ ၂၀၂၂

မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းဆိုင်ရာ ပဋိပက္ခများကို သတင်းအမှောင်ချရန်အတွက် ပျော်ပွဲရွှင်ပွဲများကို စစ်ကောင်စီက အားပေးကျင်းပနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ပြောဆိုနေကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ၊ ပေါက်ကွဲပစ်ခတ်မှုများနှင့် တိုင်းရင်းသားဒေသတစ်ချို့တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေပြီး အဆိုပါရာဇဝတ်မှုများကို ဖုံးကွယ်နိုင်ရန်နှင့် နိုင်ငံတဝန်း ငြိမ်သက်အေးချမ်းနေကြောင်း ပြည်သူလူထုကို လှည့်ဖျားရန် စစ်ကောင်စီက ပျော်ပွဲရွှင်ပွဲများကို အားပေးကျင်းပလျက်ရှိသည်။

“ပေါက်ကွဲမှုတွေ ခဏခဏဖြစ်ပြီး မငြိမ်မသက်ဖြစ်နေတာကို သူတို့က ပြည်သူလူထုကို မသိစေချင်ဘူး။ ဘွဲ့တံဆိပ်ရလို့ ဂုဏ်ပြုပွဲတွေ၊ ဘုန်းတော်ကြီးပွဲတွေကို (COVID-19 တားမြစ်ချက်တွေရှိနေပေမယ့်) ခွင့်ပြုပေးနေတယ်။ ပွဲလမ်းသဘင်တွေ ကျင်းပပြီး နိုင်ငံက တည်ငြိမ်အေးချမ်းနေတယ်ဆိုတဲ့ပုံစံမျိုး မြင်စေချင်နေတယ်” ဟု မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်ခဲ့သူ နိုင်ငံရေးသမားတစ်ဦးက ပြောပါသည်။

နိုင်ငံရေးအခြေအနေနှင့် COVID-19 ကူးစက်ရောဂါ အခြေအနေများကို စစ်ကောင်စီက ဖုံးကွယ်လိုနေပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာနေထိုင်သွားလာနေကြောင်းပုံဖော်လိုသဖြင့် အဆိုပါပျော်ပွဲရွှင်ပွဲများကို အားပေးနေခြင်း ဖြစ်သည်။ မွန်လူမျိုးရေးရာအခမ်းအနားများကျင်းပရန် ရန်ပုံငွေကျပ်သိန်း (၅၀၀) ကို စစ်ကောင်စီက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

“ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ ခဏခဏဖြစ်လို့ ပွဲလမ်းသဘင်တွေကို တားမြစ်ရမယ့်အစား ပျော်ပွဲရွှင်ပွဲတွေကို အားပေးနေတယ်။ ဂုဏ်ပြုပွဲတွေ၊ ဘုန်းကြီးပွဲတွေ၊ ရေစက်ချပွဲတွေအကုန်ခွင့်ပြုပေးတယ်။ ကြည့်ရတာတော့ နိုင်ငံရေးအကျပ်အတည်းဖြစ်နေတာကို ဖုံးကွယ်ဖို့ပဲနေမယ်” ဟု ၎င်းက ဆက်ပြောပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လူသားဖြစ်တည်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု မြောက်မြားစွာကို ကျူးလွန်ခဲ့သော်လည်း ထင်ရှားသောသတင်းဌာနများကို ပိတ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးသတ်ဖြတ်ထောင်ချခြင်းနှင့် နိုင်ငံပိုင်မီဒီယာများတွင် သတင်းအမှားများ ထုတ်လွှင့်ခြင်းတို့ဖြင့် ၎င်းတို့၏ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်။

စစ်ကောင်စီက ညအချိန်ရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင် လာသဖြင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွား



ဇန်နဝါရီ ၁၈၊ ၂၀၂၂

မွန်ပြည်နယ်ရှိ မြို့ကြီးအတော်များများတွင် ဒေသခံကာကွယ်ရေး (People Defense Force – PDF)အဖွဲ့ဝင်များနှင့် အာဏာရှင်လက်အောက်တွင် အလုပ်လုပ်ရန်ငြင်းဆန်ခြင်း (Civil Disobedience Movement – CDM) တွင် ပါဝင်သူများကို ရှာဖွေရန်ဟုဆိုကာစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ညအချိန်ရှာဖွေမှုများကို ဆက်တိုက်လုပ်လာသဖြင့် ပြည်သူလူထုအကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီက ညအချိန်ရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်လာသဖြင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားယခင်ကာလများတွင် ထူးခြားသည့်အခြေအနေဖြစ်ပေါ်လာသော ညအချိန်တွင် ရှာဖွေစစ်ဆေးမှု ပြုလုပ်လေ့ရှိသော်လည်း ယခုအချိန်တွင် ညအချိန်ရှာဖွေမှုများကို ခပ်စိပ်စိပ်လုပ်ဆောင်လာသည်ကို တွေ့ရသည်။

“အရင်ကတော့ (ညဘက်)စစ်ဆေးတယ်ဆိုတာတွေရခဲတယ်။ ခုတော့ မဟုတ်ဘူး။ ညတိုင်းလိုလို စစ်နေတယ်။ အထူးသဖြင့် မော်လမြိုင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တွေမှာ ပိုစစ်တယ်” ဟု မော်လမြိုင်မြို့မှ ဒေသခံတစ်ဦးက ပြောပါသည်။

ညအချိန်စစ်ဆေးမှုများကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည့် စစ်သားနှင့်ရဲ တပ်ဖွဲ့ဝင်များကပူးပေါင်းလုပ်ဆောင်နေပြီး သံသယဖြစ်ပါက လက်ကိုင်ဖုန်းကိုပါ စစ်ဆေးနေ

“

QUOTE

အရင်ကတော့ (ညဘက်) စစ်ဆေးတယ်ဆိုတာတွေရခဲတယ်။ ခုတော့ မဟုတ်ဘူး။ ညတိုင်းလိုလိုစစ်နေတယ်။ အထူးသဖြင့် မော်လမြိုင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တွေမှာ ပိုစစ်တယ်

”

ကြောင်း သိရသည်။

“သူတို့ သံသယဖြစ်ရင်တော့ တစ်ခါတည်း ခေါ်သွားတာပဲ။ ဖမ်းခေါ်ခံရရင်တော့ ပြဿနာအကြီးကြီးဖြစ်ပြီပဲ။ အခုချိန်မှာ သူတို့က PDF တို့ CDM တို့ကို မည်းပြီးရှာနေတော့ ညဘက်တွေ သတိထားတာကောင်းလိမ့်မယ်” ဟု အဆိုပါမြို့ခံက ပြောပါသည်။

စစ်ဆေးရန် ရပ်တန့်ခိုင်းချိန်တွင် ရပ်တန့်ပေးခြင်းမရှိပါက ပစ်ခတ်ပေးထားသည်ဟု နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များက အခိုင်အမာသိရှိထားပြီး ဖြစ်သည်။

ပြီးခဲ့သည့်လတွင် ရန်ကုန်မှမိသားစုတစ်စုကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေးမြို့ရှိ စစ်ဆေးရေးကိတ်တွင် ရပ်တန့်ပေးရန် တားဆီးချိန်တွင် ချက်ချင်းမရပ်တန့်ပေးသဖြင့် ပစ်ခတ်ရာ ကားမောင်းသူ၏ဇနီး ကျည်ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ DRONE ဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပွဲတော်များတွင် DRONE ဖြင့် ရိုက်ကူးရေးလုပ်ခြင်းကို အာဏာပိုင်များတားမြစ်

ဇန်နဝါရီ ၈၊ ၂၀၂၂

၂၀၂၂ ဇန်နဝါရီလ (၂) ရက်နေ့တွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Drone အသုံးပြုပြီး ဖုံးကြံတိုက်ခိုက်ခဲ့သည်။ အမြောက်ကျည်ဆန်ကို Drone ပေါ်တွင် တပ်ဆင်ပြီး တိုက်ခိုက်မှုပြုလုပ်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (People Soldier's Production Team) က ပြီးခဲ့သည့် ဇန်နဝါရီလ (၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များ Drone ဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း Drone အသုံးပြုခြင်း မပြုလုပ်ရန်၊ Drone ဖြင့် ဗီဒီယို၊ ဓာတ်ပုံရိုက်ကူးရေး မပြုလုပ်ရန် အုပ်ချုပ်ရေးပိုင်းက တားမြစ်မှုများ ပြုလုပ်လာခဲ့သည်။

ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်တွင် ဘုန်းတော်ကြီးပျံအခမ်းအနားများ၊ ဘာသာရေးအခမ်းအနားများနှင့် ဂုဏ်ပြုပွဲများကို ကျင်းပလျက်ရှိရာ ဖြစ်မြောက်ရေးကော်မတီများကအခမ်းအနားများကို မှတ်တမ်းတင်ရာတွင် Drone ဖြင့် ရိုက်ကူးလိုကြသော်လည်း တားမြစ်ချက်ကြောင့် လုပ်ဆောင်ခွင့် မရခဲ့ကြချေ။

“ဒီနောက်ပိုင်းမှာ Drone နဲ့ ရိုက်ကူးတာက ခေတ်စားလာတော့ သူတို့လည်း Drone နဲ့ ရိုက်ချင်ကြတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းက တားမြစ်ထားတာဆိုတော့ Drone မသုံးရဲဘူး။ Drone အသုံးပြုတာကို အုပ်ချုပ်ရေးပိုင်းက တားမြစ်ပိတ်ပင်ထားတယ်ဆိုပါတော့ ” ဟု မုဒုံမြို့နယ်မှ ဗီဒီယိုရိုက်ကူးရေးပညာရှင်တစ်ဦးက ပြောပါသည်။

အာဏာမသိမ်းခင်ကာလက မွန်ပြည်နယ်ရှိ ပွဲတော်များကို Drone ကို အသုံးပြုပြီး မှတ်တမ်းတင်ရိုက်ကူးရေးများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ အုပ်ချုပ်ရေးပိုင်းက လုံခြုံရေးကို အကြောင်းပြကာ Drone အသုံးပြုမှုကို တားမြစ်ထားသည်။

“အရင်ကဆို ဘယ်ပွဲတော်ဖြစ်ဖြစ် တစ်ခုခုလုပ်လို့ မှတ်တမ်းဗီဒီယိုရိုက်မယ်ဆို Drone နဲ့ပဲ ရိုက်တယ်။ ခုတော့ စစ်တပ်က Drone သုံးလို့မရဘူးလို့ ပြောထားတယ်လို့ သိရတယ်” ဟု အဆိုပါပညာရှင်က ဆက်ပြောပါသည်။



အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းက ကြောင်းကျိုးဆီလျော်မှုမရှိသော အမိန့်နှင့် ညွှန်ကြားချက်များကို စိတ်ထင်တိုင်း မကြာခဏထုတ်ပြန်လေ့ရှိသည်။

အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ၊ COVID-19 ကူးစက်ရောဂါကာလဖြစ်သော်လည်း နှာခေါင်းစည်း မတပ်ရ၊ နေကာမျက်မှန် မတပ်ရစသည့် ရှေးနမ်းသောအမိန့်များကို လုံခြုံရေးအရဟုဆိုကာ ထုတ်ပြန်တားမြစ်ခဲ့ဖူးသည်။



ဒီနောက်ပိုင်းမှာ DRONE နဲ့ ရိုက်ကူးတာက ခေတ်စား လာတော့ သူတို့လည်း DRONE နဲ့ ရိုက်ချင်ကြတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းက တားမြစ်ထားတာဆိုတော့ DRONE မသုံးရဲဘူး။ DRONE အသုံးပြုတာကို အုပ်ချုပ်ရေးပိုင်းက တားမြစ်ပိတ်ပင်ထားတယ်ဆိုပါတော့

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသည်။

ကော့ကရိတ်နှင့် ကျိုက်မရောတို့တွင် မူးယစ်ဆေးပြားနှင့် ဘိန်းစာရွက်သုံးစွဲမှု မြင့်တက်လာ



ဇန်နဝါရီ ၁၁၊ ၂၀၂၂

ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသဖြစ်သည့် ကော့ကရိတ်နှင့် ကျိုက်မရောမြို့နယ်များတွင် မူးယစ်ဆေးပြားနှင့် ဘိန်းစာရွက်သုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနေကြောင်း မွန်ပြည်သစ်ပါတီ သတို့ခရိုင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါမြို့နယ်များတွင် ယခင်က မူးယစ်ဆေး(WY)ပြားများကိုသာ သုံးစွဲမှုများပြားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဘိန်းစာရွက်သုံးစွဲမှု မြင့်မားလာပြီး ကျေးရွာအားလုံးနီးပါးတွင် ပျံ့နှံ့သုံးစွဲနေကြကြောင်း သိရသည်။

"အရင်ကတော့ ဆေးပြားတွေပဲ သုံးကြတယ်။ ဘိန်းစာရွက် မရှိဘူး။ အခုကတော့ မဟုတ်တော့ဘူး။ လူငယ်အားလုံးလိုလို ဘိန်းစာရွက် သုံးလာကြတယ်။ ဖမ်းမိပြီဟေ့ဆိုရင် ဘိန်းစာရွက်က အမြဲပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောပါသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ရာကော့ကရိတ်၊ကျိုက်မရောနှင့် ဘားအံမြို့နယ်များတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ထားသည့် အခြားသော လက်နက်ကိုင်အဖွဲ့များလည်း လုပ်ရားနေရာ အဆိုပါအဖွဲ့အစည်းများက မူးယစ်ဆေးဝါးရောင်းဝယ်မှုကို စီးပွားရေးလုပ်ငန်းသဖွယ် လုပ်ကိုင်နေသည်ဟု ဒေသခံများက ပြောပါသည်။

"အခုတလော သူတို့ (မွန်ကာကွယ်ရေးတပ်ဖွဲ့) လူတွေ

ကိုခဏခဏဖမ်းမိတယ်။မိရင်ပြဿနာကဖြစ်တယ်။မူးယစ်ဆေးကတော့ သူတို့ဆီကပဲ လာတယ်။ ဘိန်းစာရွက်တွေလည်းရောင်းဝယ်နေကြတယ်။ သူတို့လူတွေပဲ လုပ်နေကြတာလေ။ သာမန်ရွာသားတွေကတော့ ဘယ်သူလုပ်ရဲမလဲ" ဟု ၎င်းက ဆက်ပြောပါသည်။

မူးယစ်ဆေးဝါး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသဖြင့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိသည်များရှိသကဲ့သို့ ၎င်းတို့၏သားသမီးများ မူးယစ်ဆေးသုံးစွဲနေသည်ကို ဆိုဆုံးမရန်မတတ်နိုင်သဖြင့် မိဘများကိုယ်တိုင် လာရောက်အပ်နှံသည်များလည်း ရှိသည်။

COVID-19 ကပ်ရောဂါကာလတွင် မူးယစ်ဆေးပြားများ ဈေးနှုန်းမြင့်တက်လာသဖြင့် သုံးစွဲမှု လျော့ကျလာသော်လည်း အစားထိုးအနေဖြင့် ဘိန်းစာရွက်ပြုတ်ရည်ကို သုံးစွဲလာကြသည်။

"ဘိန်းစာရွက်တွေကတော့ ဒီဒေသကပဲ ထွက်တာလေ။ ကျွန်တော်တို့လည်း သိနေတာပဲ။ သုံးစွဲမှုကတော့ တော်တော်မြင့်တက်လာတယ်။ ကျွန်တော်တို့က ဖမ်းရင် အဖမ်းခံရတဲ့သူတွေက ကျွန်တော်တို့ကို ရန်ရှာပြန်တယ်။ မတတ်နိုင်ဘူး။ ကျွန်တော်တို့လည်း ဖမ်းစရာရှိ ဖမ်းရမှာပဲ" ဟု တာဝန်ရှိသူက ပြောပါသည်။

ဗမာစစ်တပ်ထံတွင် လက်နက်ချထားသည့် လက်နက်ကိုင်တပ်ဖွဲ့များက မူးယစ်ဆေးဝါးနှင့် ဘိန်းစာရွက် ရောင်းဝယ်မှုကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသော်လည်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့နှင့် စစ်တပ်က မသိကျိုးကျွန်ပြုထားကြောင်းသိရသည်။

အာဏာသိမ်းတစ်နှစ်ပြည့် တိတ်ဆိတ်ခြင်းသပိတ် မပြုလုပ်ကြရန် စစ်ကောင်စီက ဖိအားပေး



ဇန်နဝါရီ ၂၉၊ ၂၀၂၂

လာမည့်ဗေဖေဝါရီလ (၁) ရက်နေ့သည့် စစ်အာဏာသိမ်းသည့် တစ်နှစ်မြောက်နေ့ဖြစ်သည့်အတွက် အဆိုပါနေ့တွင် “တိတ်ဆိတ်ခြင်းသပိတ်” ဆင်နွှဲပြီး ဆန္ဒဖော်ထုတ်ကြရန် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ပြင်ဆင်နေကြသည်။

စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်သောအားဖြင့်အဆိုပါနေ့တွင် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း ဈေးဆိုင်များကို ပိတ်သိမ်းခြင်း၊ အပြင်မထွက်ဘဲ နေအိမ်တွင် နေထိုင်ခြင်းဖြင့် လမ်းမများ ခြောက်ကပ်တိတ်ဆိတ်အောင် ပြုလုပ်ခြင်းဖြင့် တိတ်ဆိတ်ခြင်းသပိတ် ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်နေကြသည်။

ပြည်သူများအကြား တိုက်တွန်းနှိုးဆော်ချက်များကျယ်ပြန့်လာသဖြင့် စစ်ကောင်စီဘက်က ဖိအားပေးတားဆီးမှုများရှိလာကြောင်း သိရသည်။

မွန်ပြည်နယ် (၁၀) မြို့နယ်အားလုံး၌ တိတ်ဆိတ်ခြင်းသပိတ်တွင်ပူးပေါင်းပါဝင်မှုမပြုလုပ်ရန်မော်တော်ယာဉ်ဖြင့်လိုက်လံကြေညာနေသည့်အပြင် မော်လမြိုင်မြို့နယ်ရှိ လမ်းမဘေးဈေး

ဆိုင်ခန်းများ၏ ဆိုင်ရှင်နာမည်ကို မေးမြန်းကာ လာမည့်ဗေဖေဝါရီ (၁) ရက်နေ့တွင် ဈေးဆိုင်ဖွင့်မည်ဖြစ်ကြောင်း ဖိအားပေးလက်မှတ်ထိုးခိုင်းနေသည်။

“မော်လမြိုင်မြို့ပေါ်က လက်ရှိဖွင့်နေတဲ့ဆိုင်တွေကို စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတယ်။ အချို့ဆိုင်တွေမှာဆို အကြောင်းပြချက်မရှိဘဲ ဆိုင်ရှင်နာမည်တွေ လိုက်မေးနေတယ်။ ပြီးတော့ အဲနေ့(ဗေဖေဝါရီ (၁) ရက်နေ့) ကျရင် ဆိုင်တွေ မပိတ်ဖို့ လက်မှတ်တွေ ထိုးခိုင်းတယ်။ ဘာအတွက်လဲလို့မေးရင် ဘာမှ ပြန်မဖြေဘူး” ဟု မော်လမြိုင်မြို့မှ အမျိုးသားတစ်ဦးက ပြောပါသည်။

တိတ်ဆိတ်ခြင်းသပိတ်တွင် ပူးပေါင်းပါဝင်ပါကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေတို့ဖြင့်အရေးယူခံရမည့်အပြင် ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကိုလည်း သိမ်းဆည်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်နေသည်။

“ကျွန်မရောမြို့နယ်ဘက်မှာလည်း ကားနဲ့လိုက်ကြညာနေတယ်လို့ ကြားတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ (၁၀) ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်ခဲ့ပြီးနိုင်ငံတကာအသိုင်းအဝိုင်းများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

တိတ်ဆိတ်ခြင်းသပိတ်

CCTV တပ်ဆင်ပြီး ပြည်သူတို့၏ လှုပ်ရှားမှုကို (၂၄) နာရီ စောင့်ကြည့်

ဇန်နဝါရီ ၂၀၊ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မော်လမြိုင်ကဲ့သို့ သော မြို့ကြီးများရှိ လမ်းဆုံလမ်းခွများတွင် CCTV များ တပ်ဆင်ပြီး ပြည်သူတို့၏ လှုပ်ရှားမှုများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို (၂၄) နာရီ အချိန်ပြည့် စောင့်ကြည့်နေကြောင်း သိရသည်။

လမ်းဆုံလမ်းခွများတွင် CCTV များ တပ်ဆင်ခြင်း အစီအစဉ်ကို အရပ်သားအစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်ကတည်းက စတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီးအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အလျင်အမြန်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာရုံးများနှင့် လမ်းဆုံလမ်းခွအားလုံးနီးပါး CCTV တပ်ဆင်ထားပြီး ပြည်သူလူထုတို့၏ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်လျက်ရှိသည်။

“စစ်တပ်က CCTV တွေ ဒီလိုတပ်လိုက်လို့ပဲ CDM(အာဏာသိမ်းမှုကို ဆန့်ကျင်သူ)တွေ ဘာလုပ်လုပ် အဖမ်းခံနေရတာ။ CCTV ကြောင့် ဖမ်းမိတာတွေ မနည်းဘူး။ CDM တွေ မကဘူး၊ သာမန်ပြည်သူတွေလည်း သူတို့မကြိုက်တာ ဘာမှလုပ်လို့မရဘူး။ ကားတွေ ဆိုင်ကယ်တွေကိုလည်း စစ်ဆေးစောင့်ကြည့်တယ်” ဟု မော်လမြိုင်မြို့တွင် ထမင်းဆိုင်ဖွင့်ထားသူပြည်သူတစ်ဦးက ပြောပါသည်။

လမ်းဆုံလမ်းခွများတွင် တပ်ဆင်ထားသည့် CCTV ကို လျှပ်စစ်မီးပြတ်တောက်သွားသော်လည်း လည်ပတ်နိုင်ရန် စစ်ကောင်စီက လုပ်ဆောင်ထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဆိုင်က CCTV တွေဆိုရင် မီးပျက်သွားတာနဲ့ Wifi ပြတ်သွားတာနဲ့ အလုပ်မလုပ်တော့ဘူး။ စစ်တပ်က တပ်ထားတဲ့ CCTV တွေက အဲလိုမဟုတ်ဘူး။ မီးပျက် သွားရင်လည်း ဆက်အလုပ်လုပ်နိုင်ဖို့ သူတို့ စီစဉ်ထားတယ်။ အဲကြောင့် ဘယ်အချိန် ဘာလုပ်လုပ် သူတို့အကုန်သိတယ်” ဟု မော်လမြိုင်မြို့နယ်က ပြောပါသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်လွတ်လုံမွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသည်။



ဥပဒေကို ပြင်ဆင်ပြီး ပြည်သူတို့၏ လုံခြုံမှုနှင့် လွတ်လပ်မှုဆိုင်ရာ အခွင့်အရေးများကို ရုပ်သိမ်းခဲ့သည်။ ပြည်သူတို့၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီက တရားလက်လွှတ်ရယူရန် လုပ်ဆောင်ခဲ့သဖြင့် နာမည်ကြီးအော်ပရေတာတစ်ခုဖြစ်သည့် Telenor ကုမ္ပဏီက မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

“

စစ်တပ်က CCTV တွေ ဒီလိုတပ်လိုက်လို့ပဲ CDM(အာဏာသိမ်းမှုကို ဆန့်ကျင်သူ)တွေ ဘာလုပ်လုပ် အဖမ်းခံနေရတာ။ CCTV ကြောင့် ဖမ်းမိတာတွေ မနည်းဘူး။ CDM တွေ မကဘူး၊ သာမန်ပြည်သူတွေလည်း သူတို့မကြိုက်တာ ဘာမှလုပ်လို့မရဘူး။ ကားတွေ ဆိုင်ကယ်တွေကိုလည်း စစ်ဆေးစောင့်ကြည့်တယ်”

”

မွန်လူငယ်မူဝါဒတွင် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရန်ပါရှိ



ဇန်နဝါရီ ၂၇၊ ၂၀၂၂

မွန်လူငယ်မူဝါဒကို လာမည့်မွန်လူငယ်များအစည်းအဝေးတွင် အတည်ပြုသွားရန် ရှိပြီး အဆိုပါမူဝါဒတွင် “အသက် (၁၈) နှစ်ပြည့်သူ မွန်လူငယ်တိုင်း စစ်သင်တန်းတက်ရန်နှင့် စစ်မှုထမ်းရန်” ဆိုသည့်အချက်ကို ထည့်သွင်းအတည်ပြုသွားဖွယ် ရှိကြောင်း သိရသည်။

“ဒီအစည်းအဝေးမှာ အရေးကြီးတာတစ်ခုက “အသက် (၁၈) နှစ်ပြည့်သည့် မွန်လူငယ်တိုင်း စစ်သင်တန်းတက်ဖို့” ဆိုတဲ့အချက်ကို ဆွေးနွေးအတည်ပြုသွားဖို့ ရှိပါတယ်” ဟုမွန်လူငယ်ဆုံရပ်မှ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ နိုင်ဉာဏ်သိုက်ရာမာန်က ပြောပါသည်။

ဒုတိယအကြိမ် မွန်လူငယ်များအစည်းအဝေးကြီးကို မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ သထုံခရိုင်တွင် လာမည့် ဇန်နဝါရီလ (၂၇) မှ (၂၉) ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မွန်လူငယ်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအတည်ပြုသွားမည်ဖြစ်သည်။

“ဒီဒုတိယအကြိမ်မွန်လူငယ်များအစည်းအဝေးမှာ အတည်ပြုစရာ (၂) ခု ရှိပါတယ်။ တစ်ခုကတော့ မွန်လူငယ်မူဝါဒ

ပေါ့။ နောက်တစ်ခုက မွန်လူငယ်ဆုံရပ်ကို တည်ထောင်သွားဖို့ပဲ” ဟု ၎င်းက ဆက်ပြောပါသည်။

ဒုတိယအကြိမ်အစည်းအဝေးကို လူမှုအသင်းအဖွဲ့များ၊ ဒေသဆိုင်ရာမွန်လူငယ်အဖွဲ့များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ မွန်လူငယ်စုစုပေါင်း အယောက် (၁၅၀) ခန့် တက်ရောက်မည်ဟု သိရသည်။

“အခုကာလက နိုင်ငံရေးက အရေးကြီးနေတာဆိုတော့ လူငယ်တွေအနေနဲ့ကလည်း မွန်နိုင်ငံရေးမှာ ပါဝင်ကူညီရမယ်။ စစ်သင်တန်းတက်ရမယ်။ စစ်သင်တန်းတက်ပြီးရင် တစ်နှစ်တန် သည် နှစ်နှစ်တန်သည် (မွန်ပြည်သစ်ပါတီမှာ) တာဝန်ထမ်းဆောင်ရမယ်။ အဲလိုမျိုးတွေ အကောင်အထည်ဖော်ဖို့ သင့်နေပြီ” ဟု နိုင်ဉာဏ်သိုက်ရာမာန်က တိုက်တွန်းပါသည်။

မွန်လူငယ်မူဝါဒတွင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စာပေ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ မြေယာအရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတအရေးစသည့် ကဏ္ဍများ ပါဝင်သည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသည်။

လက်နက်ကိုင်အဖွဲ့သစ်တစ်ခုက ရွာသားများထံ ဆက်ကြေးကောက်

ဖေဖော်ဝါရီ ၁၊ ၂၀၂၂

ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့သစ်တစ်ဖွဲ့ ပေါ်ပေါက်လာပြီး ဒေသခံရွာသူရွာသားများထံမှ ဆက်ကြေးကောက်ခံလျက်ရှိကြောင်းသိရသည်။

MMA တပ်ဖွဲ့ဟု ဒေသခံများက သိရှိထားသော အဆိုပါအဖွဲ့သည် လယ်ယာနှင့် ခြံလုပ်ငန်းလုပ်ကိုင်သူများထံမှ အတင်းအဓမ္မငွေကြေးတောင်းခံနေကြောင်း ဒေသခံတစ်ဦးက မွန်လူထုအသံကို ပြောပါသည်။

“သူတို့ကိုသူတို့ MMA တပ်ဖွဲ့လို့ပြောတယ်။ အင်အား (၁၅) (၁၆) ယောက်လောက် ရှိမယ်။ လက်နက်အပြည့်အစုံရှိတယ်။ ပေါ်လာတာ မကြာသေးဘူး။ ရွာသားတွေဆီကနေ သိန်းသောင်းချီ ဆက်ကြေးကောက်နေပြီ။ ပြီးတော့ ဒေသခံတွေကိုလည်း နှိပ်စက်နေတယ်ကြားတယ်။ ဗမာစစ်တပ်ကို တိုက်တာတော့ တစ်ခါမှ မကြားဘူး။ ရွာသားတွေဆီကနေ ဆက်ကြေးကောက်သာ သပ်သပ်ပဲ” ဟု ဟံဂံကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။

MMA တပ်ဖွဲ့အကြောင်း လူမှုကွန်ရက်တွင် လူပြောများနေပြီး လူမှုကွန်ရက်သုံးစွဲသူမွန်လူမျိုးများက ၎င်းတပ်ဖွဲ့၏မလျော်ကန်သောအမူအကျင့်များကို ပြင်းထန်စွာ ဝေဖန်နေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ဘိန်းစာရွက်ဖမ်းစီးရမိသည်ဟုဆိုကာ ရွာသားတစ်ဦးကို အဆိုပါ MMA တပ်ဖွဲ့က ရာဇဝတ်သားတစ်ဦးသဖွယ် ပြုမူဆက်ဆံခဲ့သည့်ရုပ်သံဗီဒီယိုသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

“ဘိန်းစာရွက်နည်းနည်းပဲ မိတာပါ။ ခုခေတ်က ဘိန်းစာရွက်က အိမ်တိုင်းမှာ ရှိတယ်။ အဲဒါကို အပြစ်ကြီးလုပ်ပြီး သူခိုးဓားပြလို တုပ်နှောင်ဖမ်းဆီးထားတယ်။ ဘာတပ်ဖွဲ့လဲ၊ ရွာသားတွေကို ဒုက္ခပေးဖို့သပ်သပ်ပဲ။ ရွာသားတွေဆီကနေ ဆက်ကြေးတောင်း၊ ရွာသားတွေကတော့ စိတ်ဒုက္ခရောက်ရတာပေါ့” ဟု မွန်အရေးတက်ကြွလှုပ်ရှားသူ ရေးတောင်ပိုင်းကဒေသခံတစ်ဦးက ပြောပါသည်။



အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေမငြိမ်မသက်ဖြစ်ပြီးနောက်ပြီး ရေးတောင်ပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာသည်။ လက်နက်ကိုင်အဖွဲ့အချို့မှာ စစ်အာဏာရှင်ကို တော်လှန်ကြသော်လည်း အချို့မှာ ဒေသခံများကို နှိပ်စက်ခြင်း ဆက်ကြေးတောင်းခြင်းများ ပြုလုပ်လာကြသည်။

• • • • •

အာဏာသိမ်းပြီးနောက်ပိုင်း ရာဇဝတ်မှုနှင့် ပြစ်မှုများကို ကိုယ်တွယ်ဖြေရှင်းမှု အားနည်းလာ



ဖေဖော်ဝါရီ ၂၂ ၂၀၂၂

အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်ရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရာဇဝတ်မှုအပါအဝင် သာမန်ခိုးမှုပြစ်မှုများ ပိုမိုဖြစ်ပွားလာသော်လည်း အဆိုပါကျူးလွန်မှုများကို ကိုယ်တွယ် ဖြေရှင်းရာတွင် အားနည်းချက်များရှိနေကြောင်း သိရသည်။ ကျူး လွန်မှုများကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့်နယ်မြေ ခံရဲစခန်းများထံသို့ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း စစ်ကောင်စီ ဘက်က ကိုယ်တွယ်ဖြေရှင်းမှု မရှိသလောက်ဖြစ်နေသည်။

မွန်ပြည်နယ်တွင် လက်ရှိအချိန်၌ ဆိုင်ကယ်ခိုးယူမှုအပါ အဝင် အခြားရဲအရေးပိုင်သည့်အမှုများ အများအပြားဖြစ်ပွားနေ သော်လည်း စုံစမ်းစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် အရေးယူဖြေရှင်း ခြင်း မရှိသည်ကို တွေ့မြင်နေရသည်။

“ဓားခုတ်မှုဖြစ်ပြီးတဲ့နောက်မှာတော့ ရဲစခန်းက အိမ်ကို တစ်ခါနှစ်ခါလောက်တော့ လာစုံစမ်းတယ်။ ပြီးတော့ ကျူးလွန်သူ အိမ်မှာ ဖမ်းဝရမ်းသွားကပ်တယ်။ ကျူးလွန်သူရဲ့ မိသားစုတွေက တော့ အေးဆေးပဲ ဆက်နေထိုင်နေတယ်။ အရက်ကလည်း ကျွန် တော်အဖေကို သေနတ်နဲ့ပစ်တယ်။ ဒါပေမဲ့ ကျူးလွန်သူကရွာပြန် လာပြီး ဆေးတောင်ကုလိုက်သေးတယ်။ ခုကျတော့လည်းမကျေ နပ်လို့ဆိုပြီး သူက ကျွန်တော့်အမေကို ဓားနဲ့ခုတ်ထားတာ။ အမှု က (၃) လလောက်တောင် ရှိနေပြီ။ ရှာဖွေဖမ်းဆီးမိတာတွေ ဘာ တွေ ဘာမှမရှိသေးဘူး” ဟု နှစ်နာသူမိသားစုဝင်တစ်ဦးက ပြော ပါသည်။

ပြစ်မှုကျူးလွန်သူများ လွတ်မြောက်နေသဖြင့် နှစ်နာသူ နှင့် မိသားစုဝင်များက နောက်တဖန် အန္တရာယ်ပြုလာမည်ကို စိုးရိမ်နေကြသည်။

“ဒီကာလ (အာဏာသိမ်းပြီး) နောက်ပိုင်းဆိုင်ကယ် ပျောက်တာကအစ ဘာမှ လုံးဝမတိုင်တော့ဘူး။ ကိုယ့်ဘာသာ ကိုယ်ရှာတယ်။ လိုင်းပေါ်တင် (ပြီး အကူအညီတောင်း) တယ်။ ရွာကလူတွေအများစုက စစ်ကောင်စီနဲ့ မပတ်သက်ချင်တော့ (ပြစ်မှုတွေကို မတိုင်ကြားဘဲ) ဒီအတိုင်းပဲ ငြိမ်နေလိုက်တာများ တယ်” ဟု အမျိုးသမီးတစ်ဦးက ပြောပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပျက် သုဉ်းသွားခြင်း၊ လုံခြုံရေးအင်အားစုများသည် ရပ်ရွာတည်ငြိမ်ရေး ထက် ပြည်သူလူထုကို ဖိနှိပ်ရေးကိုသာ ပိုမိုလုပ်ဆောင်လာခြင်း တို့ကြောင့် အုပ်ချုပ်သူများအပေါ် ပြည်သူများက အယုံအကြည် မရှိတော့ချေ။

အမျိုးသမီးတစ်ဦး အကြမ်းဖက်ခံရသည့်ဖြစ်စဉ်တစ်ခု တွင် ရဲတပ်ဖွဲ့ထံသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ငွေကြေး မပေးပါက အမှုမဖွင့်ပေးခြင်း၊ ကျူးလွန်သူက ရဲတပ်ဖွဲ့နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးကို လာဘ်ထိုးထားသဖြင့် အရေးယူဆောင်ရွက်မှု မရှိခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူများအားလုံးမှာ လုံခြုံမှုမရှိတော့ဘဲ ဥပဒေဆိုင်ရာအကာ အကွယ်များလည်း မရရှိတော့ချေ။

အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်တပ်က သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်



ဖေဖော်ဝါရီ ၄၊ ၂၀၂၂

သား/ သူမိဘများက ၎င်းတို့၏သားသမီးများကို ကျောင်းမပို့
တော့ချေ။

၂၀၂၂ ဖေဖော်ဝါရီလ (၂) ရက်နေ့ မနက် (၁၀) နာရီခန့်
တွင် မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှ စစ်ကောင်စီခန့်
အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရပြီး အဆိုပါညတွင် စစ်တပ်ကအနီး
အနားကျေးရွာဖြစ်သည့် ခူးယားကျေးရွာအတွင်း သေနတ်ဖြင့်
ခြိမ်းခြောက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်
လန့်နေကြောင်း သိရသည်။

အလားတူ အနီးအနားကျေးရွာဖြစ်သည့် အဘော်ကျေး
ရွာတွင်လည်း လမ်းသွားလမ်းလာများ၊ ဆိုင်ကယ်နှင့် ကားများကို
စစ်တပ်က တားဆီးစစ်ဆေးလေ့ရှိသဖြင့် ဒေသခံပြည်သူများ
အနေဖြင့် အိမ်အပြင်ထွက်သွားလာရာတွင် အထူးဂရုပြုနေရ
ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူသည် ခူးယားကျေး
ရွာဘက်တွင် တိမ်းရှောင်နေသည်ဟု သတင်းရရှိသည်ဟုဆိုကာ
စစ်တပ်က ဖေဖော်ဝါရီလ (၂) ရက်နေ့ တစ်ညလုံး ခူးယားကျေး
ရွာအတွင်း ကင်းလှည့်လည်နေကြောင်း ဒေသခံများက ပြောပါ
သည်။

“စစ်တပ်က ကင်းလှည့်ပြီး စစ်ဆေးနေတဲ့အချိန်မှာ
ဆိုင်ကယ်တစ်စီးက နောက်ပြန်လှည့်သွားတဲ့အတွက် သူတို့က
သေနတ်ကို အပေါ်ထောင်ပစ်ပြီး ခြိမ်းခြောက်လိုက်တယ်လို့
ကြားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး” ဟု သတင်းအရင်း
အမြစ်တစ်ဦးက ပြောပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများအကြား စိုး
ရိမ်မှုများ ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ကျောင်း

“
စစ်တပ်က ကင်းလှည့်ပြီး စစ်ဆေးနေတဲ့အချိန်မှာ
ဆိုင်ကယ်တစ်စီးက နောက်ပြန်လှည့်သွားတဲ့အတွက်
သူတို့က သေနတ်ကို အပေါ်ထောင်ပစ်ပြီး ခြိမ်း
ခြောက်လိုက်တယ်လို့ ကြားတယ်။ လူထိခိုက်တာ
တော့ မရှိပါဘူး
”

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေး သုံးဆမြင့်တက်၊ ပို့ဆောင်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ အကြပ်ဆိုက်

ဖေဖော်ဝါရီ ၉၊ ၂၀၂၂

အာဏာသိမ်းပြီးနောက်ပိုင်း တစ်စစမြင့်တက်လာသည့် စက်သုံးဆီဈေးနှုန်းသည် ယခုအာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာတွင် ယခင်အာဏာမသိမ်းမီဈေးနှုန်းထက် (၃) ဆဝန်းကျင် မြင့်တက်လာပြီ ဖြစ်သည်။

၂၀၂၂ ဖေဖော်ဝါရီလ (၈) ရက်နေ့ ဈေးနှုန်းအရ ဒီဇယ် ဆီ (၁) လီတာလျှင် (၁,၇၀၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၁) လီတာလျှင် (၁,၈၀၀) ကျပ်၊ (၉၂) ဓာတ်ဆီ (၁) လီတာလျှင် (၁,၇၀၀) ကျပ်၊ (၉၅) ဓာတ်ဆီ (၁) လီတာလျှင် (၁,၈၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်လာသည်။

“အာဏာမသိမ်းမီအချိန်တုန်းက ဆီဈေးဆိုတာ ((၁)လီတာဆိုရင်) (၅၀၀) (၆၀၀) လောက်ပဲ ရှိတယ်။ အခုဈေးနဲ့တွက်ရင် (၃) ဆ တက်သွားတာပေါ့။ ခရီးစရိတ်တွေ ကားငှားခတွေ (အကုန်ဈေးတက်တော့) အကုန်ဒုက္ခရောက်တာပဲ” ဟု အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ရေးမြို့နယ်သားတစ်ဦးက ပြောပါသည်။

အာဏာသိမ်းပြီးနောက်ပြီး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စက်သုံးဆီဈေးနှုန်းသာမက ရွှေဈေး၊ ဒေါ်လာဈေး၊ ဆန်ဈေး၊ စားသောက်ကုန်ဈေးနှုန်းများအပါအဝင် အခြေခံကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာလျက်ရှိသည်။

ကုန်ဈေးနှုန်းမြင့်တက်လာသည့်အပြင် အလုပ်အကိုင် ဆုံးရှုံးမှုများ များပြားလာခြင်းနှင့် ဝင်ငွေလျော့နည်းလာခြင်းတို့ကြောင့် မိသားစုအတွင်း ဝင်ငွေနှင့်ထွက်ငွေ မျှတမှုမရှိဘဲ စားဝတ်နေရေးခက်ခဲလာလျက်ရှိသည်။

“အရင်က ရာဘာခြံကနေ တစ်နေ့ သုံးသောင်းလောက် ရရင် စားဖို့သောက်ဖို့ လုံလောက်ပြီ။ အခု (ရာဘာဈေးကောင်းလို့) ဝင်ငွေနည်းနည်းပိုလာတယ်ဆိုပေမယ့် ကုန်ဈေးနှုန်းက အဆမတန်တက်လာတော့ အသုံးစရိတ်မလောက်တော့ဘူး။ အစစအရာရာ ကြပ်တည်းလာတာပဲ” ဟု မုဒုံမြို့နယ်မှ အိမ်ထောင်ရှင်တစ်ဦးဖြစ်သူက ပြောပါသည်။

စက်သုံးဆီဈေးမြင့်တက်လာခြင်းနှင့် ခရီးသည်ရှားပါးလာခြင်းတို့ကြောင့် ဆိုင်ကယ်အငှားယာဉ်မောင်းများလည်း



ဝင်ငွေလျော့နည်းလာပြီး တစ်ချို့မှာ အလုပ်ရပ်နားလိုက်ရသည်အထိ ဖြစ်လာသည်။ ၎င်းပြင် စက်သုံးဆီဈေးမြင့်တက်လာသည်သာမက စစ်ကောင်စီကပါ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်များ ချမှတ်လာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတစ်ချို့လည်း ရပ်နားလိုက်ရကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း စက်သုံးဆီဆိုင်ရှင်များက ခန့်မှန်းထားသည်။

— “

အာဏာမသိမ်းမီအချိန်တုန်းက ဆီဈေးဆိုတာ ((၁)လီတာဆိုရင်) (၅၀၀) (၆၀၀) လောက်ပဲ ရှိတယ်။ အခုဈေးနဲ့တွက်ရင် (၃) ဆ တက်သွားတာပေါ့။ ခရီးစရိတ်တွေ ကားငှားခတွေ (အကုန်ဈေးတက်တော့) အကုန်ဒုက္ခရောက်တာပဲ

” —

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသည်။

COVID-19 ကူးစက်မှု ပြန့်လည်များပြားလာချိန်တွင် စစ်ကောင်စီက ပရဟိတအသင်းများကို တင်းကြပ်ထားသဖြင့် ကုရာမဲ့ဖြစ်မည်ကို ပြည်သူများ စိုးရိမ်

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါပိုးမျိုးကွဲတစ်ခုဖြစ်သည့် Omicron ရောဂါပိုးကူးစက်မှုများ မကြာခဏတွေ့ရှိနေရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက်ခမီမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူစုစုပေါင်း အယောက် (၄၀) ကျော် COVID-19 ရောဂါပိုး အစုလိုက်အပြုံလိုက်ကူးစက်ခံခဲ့ရသည်။

COVID-19 ကူးစက်မှု ပြန့်လည်မြင့်မားလာချိန်တွင် COVID-19 အရေးကို ကူညီပေးနေသည့် ပရဟိတအသင်းများနှင့် လူမှုကယ်ဆယ်ရေးအသင်းများအပေါ် စစ်ကောင်စီက စည်းကမ်းတင်းကြပ်ထားခြင်းကြောင့် အဆိုပါအသင်းအဖွဲ့များ အနေဖြင့် ပြည်သူလူထုကို ထိရောက်သောကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ခြင်း မရှိတော့ချေ။

“ပြီးခဲ့တဲ့တတိယလှိုင်းတုန်းကဆို ဒီလူမှုအသင်းအဖွဲ့တွေကပဲ လူနာတွေကို ဆေးရုံကြိုပို့ပေးတယ်။ သေဆုံးလူနာတွေကို သင်္ဂြိုဟ်ပေးတယ်။ ဆေးဖြန်းတာကအစ သူတို့ကပဲ အကုန်လုပ်ပေးတာပါ။ ပြည်သူတွေကလည်း အောက်စီဂျင်က အစ (အရာရာအားလုံး) ဒီလူမှုကယ်ဆယ်ရေးအဖွဲ့တွေကိုပဲ ဖုန်းဆက်ခေါ်အကူအညီတောင်းနေရတာ။ အခုဆို ကိုဗစ်ကူးစက်မှုကလည်း ရှိလာပြန်ပြီ။ အခက်အခဲရှိလို့ သူတို့နားလိုက်ရင် ပြည်သူတွေ အများကြီးအခက်တွေ့လာမယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပရဟိတအသင်းများနှင့် လူမှုကယ်ဆယ်ရေးအသင်းများအပေါ် စစ်ကောင်စီက တင်းကြပ်မှုပြုလုပ်လာပြီး လိုင်စင်မဲ့လူနာတင်ယာဉ်များကို အသုံးပြုခွင့်မပေးခြင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ပြုလုပ်ရန် ဖိအားပေးခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားနေရခြင်းနှင့် ညမထွက်ရအမိန့်ကြောင့် အရေးပေါ်လူနာများနှင့် နယ်ဝေးလူနာများ ပို့ဆောင်ရာတွင် အခက်အခဲဖြစ်လာခြင်း စသည့် ကန့်သတ်ချက်များကို ကြုံတွေ့လာရသည်။



၎င်းပြင် စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာခြင်းနှင့် အလှူရှင်နည်းပါးလာခြင်းတို့ကြောင့် မွန်ပြည်နယ်ရှိ ပရဟိတအသင်းများနှင့် လူမှုကယ်ဆယ်ရေးအသင်းတော်တော်များများမှာ ဆက်လက်ရပ်တည်ရန် ခက်ခဲလာပြီး တစ်ချို့မှာ လုပ်ငန်းရပ်နားလိုက်ရသည်။

“ရွာမှာ ကိုဗစ်တွေရင် အနီးအနားကပရဟိတအဖွဲ့ကပဲ စစ်ဆေးမှုတွေ လုပ်တယ်။ ကိုဗစ်စင်တာကို ကြိုပို့ပေးတယ်။ ခုတော့ အခက်အခဲရှိလို့ဆိုပြီး သူတို့က နားလိုက်ရတယ်။ ကိုဗစ်ကူးစက်မှုတွေများလာရင် ကူညီပေးမယ့်သူ မရှိမှာကိုစိုးရိမ်မိတယ်” ဟု သံဖြူဇရပ်မြို့နယ် ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁) ရက်နေ့တွင်လည်းပေါင်မြို့နယ်၌ အထက်တန်းကျောင်း ဆရာမတစ်ဦးမှတစ်ဆင့် ကျောင်းသား/သူနှင့် ၎င်းတို့၏မိသားစုဝင် (၁၀) ဦးခန့် COVID-19 ရောဂါပိုးကူးစက်မှု ခံခဲ့ရသည်။

စစ်ကောင်စီကထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၂ ဖေဖော်ဝါရီ (၉) ရက်နေ့အထိ မွန်ပြည်နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း (၁၆,၈၀၄) ဦး ရှိပြီး သေဆုံးသူ (၁,၄၀၆) ဦး ရှိကြောင်း သိရသည်။

စစ်ကောင်စီက ရာဘာခြံသမားများကို လုပ်ငန်းခွင်သွားရောက်ခွင့် ပိတ်ပင်



ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာအနီး မိန် ဗလာတောင်ရှိ ဂျပန်ခေတ်ရတနာပစ္စည်းရှာဖွေရေး စီမံကိန်းကို စစ်ကောင်စီက လက်လွှဲရယူပြီးနောက်ပိုင်း စီမံကိန်းဧရိယာ တစ် ဝိုက်ရှိ ရာဘာခြံလုပ်သားများကို လုပ်ငန်းခွင်သို့ မလာရောက်ရန် တားမြစ်ခဲ့သည်ဟု ဒေသခံခြံပိုင်ရှင်များက ပြောပါသည်။

အဆိုပါဂျပန်ခေတ်ရတနာပစ္စည်းရှာဖွေရေး စီမံကိန်းကို အစိုးရအဆက်ဆက် ကုမ္ပဏီအသီးသီးက ရှာဖွေလုပ်ကိုင်ခဲ့ကြ ပြီး ယခုနောက်ဆုံးလုပ်ကိုင်သည့် ကုမ္ပဏီမှာ ဥတ္တရမြေကုမ္ပဏီ ဖြစ်သည်။ စီမံကိန်းကို ၂၀၂၁ ဩဂုတ်လတွင် စတင်လုပ်ဆောင်ခဲ့ သော်လည်း အထောက်အထားတစ်စုံတရာ ရှာဖွေနိုင်ခြင်း မရှိ သဖြင့် ကုမ္ပဏီက စီမံကိန်းကို ရပ်နားခဲ့သည်။

ထို့နောက် စစ်ကောင်စီက အဆိုပါလုပ်ငန်းခွင်ရှိ မြေ ဧရိယာ (၆၅) ဧကကို စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ကာ မိန် ဗလာတောင်အနီးပတ်ဝန်းကျင်ရှိ ရာဘာခြံလုပ်သားများအနေ ဖြင့် ၂၀၂၂ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ စတင်ပြီး ရာဘာခြံတွင် အလုပ်လုပ်ခွင့်၊ အစေးခြစ်ခွင့်ပြုမည်မဟုတ်ကြောင်း စစ်ကောင်စီ က ကြေညာချက်ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောပါ သည်။

"အရင်တုန်းကတော့ကုမ္ပဏီက စစ်အစိုးရကို လုပ်ငန်းတွေ ပြန်အပ်လိုက်တာ။ ကုမ္ပဏီက အလုပ်မဖြစ်လို့ နေမှာပေါ့။ ဒါကို စစ်ကောင်စီက ပြန်လုပ်မယ်ဆိုပြီး စီမံကိန်းနယ်မြေအဖြစ် သတ် မှတ်ပြီး စာကပ်တယ်။ သူတို့ တူးမယ့်နေရာအားလုံးမှာခြံသမား တွေကို အစေးသွားခြစ်ခွင့်မပြုဘူး။ သူတို့က မြေကို သိမ်းတာ

တော့ မဟုတ်ဘူး။ တူးဖော်တာတွေကိုလည်း ခြံတွေ ထိခိုက်မှု မရှိအောင် လုပ်မယ်လို့ ပြောတာပဲ" ဟု ခြံပိုင်ရှင်အမျိုးသား တစ်ဦးက ပြောပါသည်။

စီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားသည့်နေရာတွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူထားပြီး ညမထွက် ရအမိန့် ပုဒ်မ (၁၄၄) ကိုလည်း ထုတ်ပြန်ထားသည်။ ၎င်းပြင် ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာပါက ပစ်ခတ်မည်ဟု ကြေ ညာထားကြောင်း ဒေသခံများက ပြောပါသည်။

"သူတို့လုပ်ပြီးတဲ့အထိ စောင့်ရမှာပေါ့။ ခြံကိုသွားတဲ့ ဆိုင်ကယ်လမ်းတွေမှာပါ "တာဝန်မှအပ မဝင်ရ" ဆိုတဲ့ စာတွေ ကပ်ထားတယ်။ စာမကပ်ခင် တစ်ရက်အလိုကလည်း အစေးခြစ် သွားတဲ့ ခြံသမားတွေကို မဖြတ်ခိုင်းလို့ အကုန်လုံး လှည့်ပြန်လာ ရတယ်" ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဂျပန်ခေတ်ရတနာပစ္စည်းရှာဖွေရေးစီမံကိန်းကို Royal Eagle Myanmar Development Group ကလည်း ၂၀၁၈ တွင် လုပ်ကိုင်ခဲ့ဖူးပြီး အထောက်အထားတစ်စုံတရာ မတွေ့ရှိသဖြင့် ၂၀၂၀ ခုနှစ် အစောပိုင်းကာလတွင် လုပ်ငန်းရပ်နားခဲ့သည်။

ယခုအချိန်ကာလတွင် ရာဘာပြားများဈေးကောင်းရနေ ချိန်ဖြစ်သဖြင့် စစ်ကောင်စီ၏တားမြစ်ပိတ်ပင်မှုသည် ဒေသခံခြံ ပိုင်ရှင်များ၏ ဝင်ငွေရရှိမှုကို အကြီးအကျယ်ထိခိုက်စေကြောင်း သိရသည်။

• • • • •

ရေးမြို့နယ်စစ်ကောင်စီက ဖမ်းဆီးထားသောလူငယ်အချို့ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ



Photo: ThanLwin Times

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ရေးမြို့နယ် စစ်ကောင်စီက လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ အသုံးပြုသည်ဟုဆိုကာ ကျေးရွာများမှ လူငယ်အချို့ကို ဖမ်းဆီးခဲ့ပြီး အဆိုပါလူငယ်များကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့တိုင်မသိရှိရချေ။

စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လမိုင်းမြို့နှင့် ရေးမြို့ကြားရှိ မော်လမြိုင်-ရေးလမ်းမကြီးပေါ်တွင်ဆိုင်ကယ်များကို တားဆီးစစ်ဆေးပြီး လူငယ်အချို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါထိန်းသိမ်းခံလူငယ်များကို မည်သည့်ပုဒ်မဖြင့် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များက မသိရှိသကဲ့သို့ အဆိုပါလူငယ်များနှင့်လည်း အဆက်အသွယ်ပြတ်တောက်လျက်ရှိသဖြင့် မိသားစုဝင်များအကြား စိုးရိမ်ပူပန်မှုမြင့်တက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ရွာသားတွေကို ဖမ်းထားတာ တစ်ပတ်ရှိနေပြီ။ ဘာအမှုလဲဆိုတာ မပြောဘဲနဲ့ ဒီနေ့အထိ ဖမ်းထားတုန်းပဲ။ ဘာသတင်းမှလည်း မရဘူး။ ဘာအကြောင်းကိစ္စဆိုတာလည်း မသိရတော့ တော်တော်လွန်သွားပြီထင်တယ်။ ကျွန်တော့်တူက ဆိုင်ကယ်ပြင်တဲ့သူတစ်ယောက်ပဲ။ ဘာ(နိုင်ငံရေး)လှုပ်ရှားမှုမှ မလုပ်ဘူး။ ဖမ်းထားတာ ဒီလောက်ကြာနေပြီ။ ဘာသတင်းမှလည်း မရသေးဘူး” ဟု ထိန်းသိမ်းခံလူငယ်တစ်ဦး၏ ဦးလေးဖြစ်သူ အာယုတောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။

အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရခြင်း၊ တောင်ပုံရွာအနီးတွင် မီးရထားလမ်း မိုင်းခွဲခံရခြင်း၊ Mytel တာဝါတိုင်များ ဖောက်ခွဲဖျက်စီးခံရခြင်းနှင့် ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမိုင်းမြို့နှင့် ရေးမြို့အကြား လမ်းမကြီးပေါ်တွင် စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာပြီး လိုင်စင်မဲ့ယာဉ်များကိုလည်း ဖမ်းစီးသိမ်းယူနေသည်။

“ခုတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို တော်တော်ဖမ်းနေတယ်ဗျ။ တစ်နေ့တစ်နေ့ ဖမ်းမိတာလည်း မနည်းဘူး။ တစ်ချို့က ပြန်လွတ်လာပေမယ့် တစ်ချို့တော့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့သူတွေကို (မိသားစုဝင်တွေနဲ့) ပေးမတွေ့တာလည်း ရှိတယ်။ အခုဆို ကျွန်တော်တို့ရေးမှာ အတော်လေးရှုပ်ထွေးနေတယ်။ သတ်ဖြတ်တာလည်း အဖြစ်များလာတယ်။ စစ်ဆေးမေးမြန်းတာလည်း တင်းကြပ်လာတယ်” ဟု လမိုင်း-မော်လမြိုင် ကုန်ပစ္စည်းပို့ဆောင်သူ ယာဉ်မောင်းတစ်ဦးက ပြောပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ မွန်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း (၄၀၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ရွာသားတွေကို ဖမ်းထားတာ တစ်ပတ်ရှိနေပြီ။ ဘာအမှုလဲဆိုတာ မပြောဘဲနဲ့ ဒီနေ့အထိ ဖမ်းထားတုန်းပဲ။ ဘာသတင်းမှလည်း မရဘူး။ ဘာအကြောင်းကိစ္စဆိုတာလည်း မသိရတော့ တော်တော်လွန်သွားပြီထင်တယ်။ ကျွန်တော့်တူက ဆိုင်ကယ်ပြင်တဲ့သူတစ်ယောက်ပဲ။ ဘာ(နိုင်ငံရေး)လှုပ်ရှားမှုမှ မလုပ်ဘူး။ ဖမ်းထားတာ ဒီလောက်ကြာနေပြီ။ ဘာသတင်းမှလည်း မရသေးဘူး။

မွန်ပြည်လူ့အခွင့်အရေးဟောင်းခံမှုများ

မွန်ပြည်လူ့အခွင့်အရေးဟောင်းခံမှုများကို သုတေသနနှင့် လူ့အခွင့်အရေးအဖွဲ့တို့ ပြုစုခဲ့သည့် ဒီမိုကရေစီရေးရာကို အာဆီယံအဖွဲ့အစည်းက သော မကျောင်းသားများ တက်ကြွလှုပ်ရှားသူများ၊ မွန်လူထုပေါင်းသောင်းများနှင့် လူငယ်များ စုပေါင်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးရာ ထွန်းကားရေး၊ လူ့အခွင့်အရေး၊ ရရှိရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး၊ ပေါ်ပေါက်လာရေးတို့ကို အဓိကရည်ရွယ်ချက်ဖြင့်ထားရှိကာ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မွန်ပြည်လူ့အခွင့်အရေးဟောင်းခံမှုများသည် အကျိုးအမြတ်မယူသော လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ အဖွဲ့ဝင်များအားလုံးသည် တူညီသော ရည်မှန်းချက်ပုံစံတိုင်းကို တူညီသော အတွေးအမြင်များဖြင့် ချီတက်နေကြသော စေတနာ့တန်ဖိုးထားမှုများ ဖြစ်သည်။ မွန်အသံနှင့် မြန်မာနိုင်ငံတော်ပိုင်ဆိုင်မှုများမှ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်ထုတ်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးရာ ထွန်းကားလာရေးနှင့် အသံဆိုင်ရာ၊ ဗိုင်းဆိုင်သား လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့အနေဖြင့် ကျရာတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြှုပ်နှံပြောင်းလဲနေမှုများ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာနေရန် လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် အစီရင်ခံစာများ ထုတ်ဝေခြင်းဖြင့် ထွန်းကား ပေးလျှောက်ခဲ့သည်။ မွန်လူထုအသံဟူသော လူ့အခွင့်အရေးစာစောင်ကို ပုံနှိပ်ထုတ်ဝေလျှောက်ရှိပြီး လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ များကိုလည်း အစီရင်ခံစာလျှောက် ထုတ်ဝေလျှက် ဖြစ်သည်။

ပန်းတိုင်
နိုင်ငံသားအားလုံး လူ့အခွင့်အရေးကို အပြည့်အဝ ရရှိခံစားနိုင်စေရန်။

- ရည်ရွယ်ချက်
- (၁) လူ့အခွင့်အရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ပြည့်လုံလှထုတ်ကြား ပုံနှိပ်နှံ့ဝေမှုများကို စေခိုင်းရန်။
 - (၂) လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြည့်လုံလှထုတ်ကြား ပညာရေး၊ လုံခြုံရေးရန်။
 - (၃) လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် ပြည့်လုံမှု၊ ပူးပေါင်းပါဝင်လာစေရန်။

စာတိပဒေသနာများထဲမှ ရေဒ်အကြံပြုစာ တောင်းခံခြင်း

မူရင်းဝေဝေစာအုပ်ပါသော စာတိပဒေသနာများအပေါ်မှာ

မြန်မာနိုင်ငံ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန် ရည်ရွယ်ပြီး မွန်ပြည်လူ့အခွင့်အရေးဟောင်းခံမှုများမှ လူ့အခွင့်အရေးစာစောင်ကို ထုတ်ဝေလျှက်ဖြစ်သည့် သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး တိကျသောချောအရန် အကြံပြုခြင်း အထက်တန်း စိတ်ဝင်စားသူများ အောက်ဖွဲ့ချုပ်အဖွဲ့အစည်း အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတော် စာတိပဒေသနာအဖွဲ့အစည်း မှာလည်းပေးပို့ခဲ့ကြောင်း၊ မွန်ပြည်လူ့အခွင့်အရေးဟောင်းခံမှုများ ပုံနှိပ်ထုတ်ဝေခြင်း၊ ကျွန်ုပ်တို့ထံသို့ ဝေပို့အကြံပြုစာများ ပေးပို့လွှဲပြောင်း စာတိပဒေသနာ ထုတ်ဝေမှု ဝန်ဆောင်မှုများ စာတိပဒေသနာအတိုင်း တပ်မတော်၊ ပေးပို့အကြံပြုပါသည်။

ဦးသန်းစောအေးနှင့်
အိမ်ရှင်က
မွန်ပြည်လူ့အခွင့်အရေးဟောင်းခံမှုများ



Human Rights Foundation of Monland - Burma
P.O Box 35,
Sangkhaburi Post Office, Kanchanaburi 71240,
Thailand.

စစ်ကောင်စီ၏ပေါ့ဆမှုကြောင့် ကျောင်းသား/သူများ COVID-19 ကူးစက်ခံနေရ



ဖေဖော်ဝါရီလ ၁၇၊ ၂၀၂၂

နိုင်ငံတော်အာဏာကို မတရားရယူခဲ့သောစစ်ကောင်စီ အနေဖြင့် ၎င်းတို့၏အာဏာတည်မြဲရေးကိုသာ အာရုံစိုက်နေပြီး COVID-19 ကူးစက်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းစဉ်များ ကို လစ်လျူရှုထားသဖြင့် ရောဂါကူးစက်မှုနှုန်းမှာ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာလျက်ရှိသည်။

၎င်းပြင် ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ကျောင်း သား/သူများအကြားတွင်လည်း ရောဂါကူးစက်လာကြောင်းသိရ သည်။ မွန်ပြည်နယ် ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့ နယ်များမှအခြေခံပညာအထက်တန်းကျောင်းများတွင် COVID- 19 အစုလိုက်အပြုံလိုက်ကူးစက်မှု ဖြစ်ပွားလျက်ရှိသည်ဟုဒေသ ခံများက ပြောပါသည်။

“ရန်ကုန်ကနေ အသစ်ပြောင်းလာတဲ့ ဆရာမဆီကနေ ကူးကြတာတဲ့။ ကျောင်းတော်တော်များများမှာလည်း ဖြစ်နေကြ တယ်” ဟု အခြေခံပညာဦးစီးဌာနနှင့်နီးစပ်သူ မုဒုံဒေသခံတစ်ဦး က ပြောပါသည်။

ထိုသို့စာသင်ကျောင်းများတွင် COVID - 19 ကူးစက်မှု ဖြစ်ပွားနေသော်လည်း စာသင်ကျောင်းများကို ပိတ်သိမ်းခြင်း မပြုဘဲ ရောဂါကူးစက်သည့်စာသင်ခန်းကိုသာ ခေတ္တပိတ်သိမ်း ထားသည်ဟု သိရသည်။

“သူတို့ system (စနစ်) က ကျောင်းသား/သူတွေမှာ ပိုး တွေရင် ပိုးတွေတဲ့အတန်းကိုပဲ ခဏပိတ်လိုက်တယ်။ ကျန်တဲ့ အတန်းကိုတော့ ပုံမှန်သင်ကြားနေတယ်” ဟု မော်လမြိုင်မြို့မှ COVID-19 အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါ သည်။

စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာဦးစီးဌာန တွင် COVID-19 ကာကွယ်ကုသရေးလမ်းညွှန်ချက် တိတိကျကျ ချမှတ်ထားခြင်း မရှိဘဲ COVID-19 အရေးထက် စာသင်ကျောင်း မပိတ်သိမ်းရရေးကိုသာ အာရုံစိုက်နေသည်ဟု ဆိုသည်။

“ဆရာ/မတွေပြောသံကြားတာကတော့ ပိုးတွေလည်း Lockdown မချတော့ဘူးတဲ့။ စာမေးပွဲနားကပ်လာတော့ကျောင်း ပိတ်ကိုင်ခိုင်းနေတယ်။ ကျောင်းသား/သူတွေကတော့ ကြောက် ကြောက်နဲ့တက်ရတာပေါ့။ တစ်ချို့ကျတော့ ကျောင်းမတက်ဘဲ ကျူရှင်မှာသင်ယူတာမျိုးတွေလည်း လုပ်နေကြတယ်” ဟု မုဒုံမြို့ နယ် အထက်တန်းကျောင်းတစ်ခုမှ ကျောင်းသား/သူတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် စစ်ကောင် စီက ကျင်းပခဲ့သည့် (၇၅) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်း အနားသို့ တက်ရောက်ခဲ့သူ နေပြည်တော်မှ ကျောင်းသား/ သူ ပေါင်း (၈၅)ဦးအစုလိုက်အပြုံလိုက် COVID-19ရောဂါပိုးကူးစက် ခံခဲ့ရပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် စာမေးပွဲကိုပါ ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် COVID-19 ကူးစက်ခံရသူ အရေအတွက်အသစ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် (၅၇) ဦးနှင့် (၁၅) ရက်နေ့တွင် (၁၄၀) ဦး ရှိကြောင်း သိရသည်။

• • • • •

မွန်အမျိုးသားနေ့တွင် ရုံးမတက်၊ အလုပ်မသွား၊ ကျောင်းမတက်ရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂

လာမည့် ၂၀၂၂ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင်ကျရောက်မည့် (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်လူမျိုးများအနေဖြင့် ရုံးတက်ခြင်း၊ လုပ်ငန်းခွင်သွားရောက်ခြင်းနှင့် ကျောင်းတက်ခြင်းများ မပြုလုပ်ကြရန် မွန်ပြည်သစ်ပါတီက ၂၀၂၂ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် စာထုတ်ပြန်တိုက်တွန်းလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၆) ရက်သည် ဗုဒ္ဓဟူးနေ့ဖြစ်သဖြင့် ပုံမှန်အားဖြင့် အလုပ်သွား/ကျောင်းတက်ရမည် ဖြစ်သည်။

မွန်လူမျိုးတို့အထူးအမြတ်ထားသော မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် မွန်ပြည်သူများအပါအဝင် မွန်ပြည်သစ်ပါတီ၊ မွန်ရဟန်းသံဃာတော်များနှင့် မွန်အရပ်ဘက်အဖွဲ့အစည်းများက ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရထံ တောင်းဆိုလာခဲ့သော်လည်း မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုသတ်မှတ်ပေးခဲ့ခြင်း မရှိချေ။

ထို့ကြောင့် လာမည့်မွန်အမျိုးသားနေ့တွင် ရုံးတက်ခြင်း၊လုပ်ငန်းခွင်သွားရောက်ခြင်းနှင့် ကျောင်းတက်ခြင်းများ မပြုလုပ်ဘဲ မွန်လူမျိုးများ၏ ဇာတိသွေးဇာတိမာန်ကို ပြသရန် မွန်ပြည်သစ်ပါတီကတိုက်တွန်းထားသည်။

၎င်းပြင်မွန်လူမျိုးတို့၏ကံကြမ္မာကိုမွန်လူမျိုးတို့ကသာဖန်တီးနိုင်ကြောင်းပြသနိုင်သည့်မွန်အမျိုးသားနေ့အခမ်းအနားကိုသာ ချီတက်၊တက်ရောက်ကြရန်ကိုလည်း မွန်ပြည်သစ်ပါတီက တောင်းဆိုထားသည်။

"အခုလိုမျိုးတိုက်တွန်းတာက ကောင်းတဲ့အချက်ပဲ။ မွန်အမျိုးသားနေ့မှာ တရားဝင်ရုံးပိတ်ရက်ရဖို့ အစိုးရအဆက်ဆက်ကို မွန်လူထုတွေ မွန်သံဃာတော်တွေ တောင်းဆိုလာတာ။ ဒီနေ့အထိ မအောင်မြင်သေးဘူး။ ဒါကြောင့် တစ်ချို့တွေလည်း အသံတိတ်သွားကြတယ်။ အခုလိုကာလမျိုးမှာ မွန်ပြည်သစ်ပါတီက ဒီလိုတိုက်တွန်းတာကတော့ ကောင်းတဲ့လုပ်ဆောင်ချက်တစ်ခုပဲ။ ခုချိန်မှာ မွန်လူမျိုးတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ လုပ်ကြရမယ်" ဟု မွန်လူငယ်တစ်ဦးက ပြောပါသည်။

တိုက်တွန်းချက်ဖြစ်မြောက်ရေးအတွက် မွန်လူမျိုးရေးရာလှုပ်ရှားသူများနှင့် မွန်ပြည်သူလူထုများက ပူးပေါင်းပါဝင်ပေးရန် လိုကြောင်း ၎င်းက ဆက်ပြောပါသည်။

(၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ရာမညရဒ ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။



မော်ချင်မန်တို
(ဌာနအုပ်ဗဟို)
THE NEW MON STATE PARTY
GENERAL HEADQUARTERS



လိက်ရွက်ရွှေဘင် "ကွာတရင် ကွာတကမ္ဘာန် ပွဲတဲကောန်ဂကုမန်"

သွတမ်နီကို သက္ကရာဇ်သာသနာ ၁၁၁၆ သွာ၊ ဂိတုမာ် (၁) စွေက် သွိုင်သမလ ကော် ဝိမလ အက်ဖွန် သိုင်နန် ချင်ဟ်သာဝတီတို ဇွာပ်စိုပ်ဂိတုမာ် (၁) စွေက်မူး အလုံဂကုမန်ပို သွသန္တိကျင်နအို တွဲပရိ တွဲတောင် "တဲကောန်ဂကုမန်" ဝွဲ သွာ်ကမူး ပေင်ကျင် (၇၅) ဝါ စိုပ်ကျင်သာသင်ရတုဝိုတ်ရ။

၁။ ကုတဲကောန်ဂကုမန် နကိုဗွေလုပ်သွာပ် ညိုင်ဝွဲကွာတရင်မာန် တော်ချင်မန်တိုကို၊ ဂကောံသင်မန်တအ်ကို၊ ဂကောံမဟာဇန်မန်ကို၊ ညးချင်ကွာန် ဂကုမန်ကို ပတိုန်သွေးအာတ်မိက်ကျင် ကုညးမပွဲအိုအလိုအသီအဆက်ဆက် နွဲကျင်လေပ် ဒိုက်လျာ် ပရေင်သွသန္တိ ဟွဲကျင်ရဲတို ပွဲကိုအမိင်လျာ် ပရေင်အခေါင်အရာဂကုမန် ပိုအဖန်ဖက်ကောတ်ထောက်ရ။

၂။ လျှုတဲကောန်ဂကုမန် ညိုင်ဝွဲကွာတရင် ကွာတကမ္ဘာန်၊ ပရေင်အာတ်မိက်ရွှန်သွေးပွဲကိုညးမပွဲ လပ်အိုအလိုအသီတို ဟွဲတောင်ကျင်ပွဲသ်ရဲတို ပွဲကိုတဲပရိတဲတောင် ဇွာပ်စိုပ် "တဲကောန်ဂကုမန်" ဝွဲ ကောန်ဂကုမန်တအ် ညိုင်ဟွဲတောင်ရင်၊ ညိုင်ဟွဲတောင်မာန်၊ ညိုင်ဟွဲတောင်နာ၊ ညိုင်ဝွဲကွာတ ကမ္ဘာန် ပွသ်ကအ် ပိုအဖွေးဆီတတ်ဂကုမန်ရောင်။

၃။ ဟိုတ်ဂိုရ ပွဲတဲကောန်ဂကုမန်ဝွဲ အလုံဂကုမန် ပွဲချင် မူးချင်တအ်အိုတ်သို မေက်ရွှန်ဆီတတ် မာန်ဇာတ်ဂကုမန် နကိုဗွေ ဟွဲအာရင်၊ ဟွဲအာကမ္ဘာန်၊ ဟွဲတိုန်ဘာတအ်ဂိုကို မွဲလျို် သွဗြဟ်နက် ကို ပရေင်ကံကုသိုဂကုမန် မန်ညိုင်ဝွဲဖန်ကောတ်မာန်ဂိုကို ဆက်ဇက်တိုန်အာ အသေအဟာန် တဲကောန်ဂကုမန် ညီညီသာသာအိုတ်စိုတ်စိုတ် မွဲရွက်ရွှေဘင်ကာရ။

သွာ် ၂၀၂၂၊ ဂိတုဖေဖော်ဝါရီ (၁၁) ဌာနအုပ်ဗဟို
တော်ချင်မန်တို